

# အခွင့်အလမ်းပေး သင်တန်းကျောင်းများနှင့် အထူးသီးသန့် အထက်တန်းကျောင်းများ။

## မိဘနှင့် အုပ်ထိန်းသူများအတွက် အချက်အလက်။

### အခွင့်အလမ်းပေး သင်တန်းကျောင်း များ ဆိုတာ ဘာလဲ။

အခွင့်အလမ်းပေး သင်တန်းကျောင်းများ သည် ဥက္ကဋ္ဌ ဥက္ကဋ္ဌသွေး ထက်မြက်ပြီး ထူးချွန်သော ၅ တန်း နှင့် ၆ တန်း ကျောင်းသားများ အား လိုအပ် သည့်များ ကို ဖြည့်ဆည်းပေးသည်။ NSW ပြည်နယ် တဝှမ်းတွင် (အွန်လိုင်းဖြင့်တက်ရသော အခွင့်အလမ်းပေး သင်တန်း ကျောင်းများ အပါအဝင်) ပြည်သူ့ ပညာရေးစနစ်၏ အစိတ်အပိုင်း တခု အတွင်း သင်တန်းကျောင်းပေါင်း ၈၇ ကျောင်း ရှိသည်။

### အထူး သီးသန့် အထက်တန်း ကျောင်း များ ဆိုတာ ဘာလဲ။

အထူးသီးသန့် အထက်တန်း ကျောင်းများ သည် ဥက္ကဋ္ဌစွမ်း ထူးချွန်၍ အလားအလာ ကောင်းသော ၇ တန်းမှ ၁၂ တန်း ကျောင်းသား များအတွက် ဖြစ်သည်။ ၎င်းတို့တွင် အချိန်ပြည့် အထူးသီးသန့် အထက်တန်း ကျောင်းပေါင်း ၁၇ ကျောင်း၊ အချိန်ပိုင်း အထူး သီးသန့် အထက်တန်း ကျောင်းပေါင်း ၂၆ ကျောင်း၊ (အချို့မှာ ဘော်ဒါဆောင်များပါသော) စိုက်ပျိုးရေး ဆိုင်ရာ အထူးသီးသန့် အထက်တန်း ကျောင်းပေါင်း ၄ ကျောင်းနှင့် အွန်လိုင်း ဖြင့်တက်ရသော အထူးသီးသန့် အထက်တန်းကျောင်း တကျောင်း ပါရှိသည်။

### အခွင့်အလမ်း ပေး သင်တန်းကျောင်းများ (သို့မဟုတ်) အထူးသီးသန့် အထက်တန်း ကျောင်း များ တက်ရောက်ခြင်း ၏ အကျိုး ကျေးဇူးများ ကား အဘယ်နည်း။

ထူးချွန်ပြီး ဥက္ကဋ္ဌဥက္ကဋ္ဌ သွေး ထက်မြက်သော ကျောင်းသား များသည် သင်ယူလေ့လာမှု နှင့် ကိုယ်၊ စိတ် နှစ်ဖြာ၊ ကောင်းမွန်စွာ နေထိုင်နိုင်ရေး လိုအပ်ချက်များ ရှိနေကြောင်း သုတေသနလေ့လာချက်များက ဖော်ပြသည်။ အခွင့်အလမ်းပေး သင်တန်းကျောင်းများနှင့် အထူးသီးသန့် အထက်တန်း ကျောင်းများတွင် အဆိုပါ စွမ်းရည် တန်းတူရှိ ကလေးများအား ၎င်းတို့ နှင့် သင့်လျော်သည့် စိန်ခေါ်မှု အဆင့်များ စီစဉ် ထားသည်။ ထူးချွန်ပြီး ဉာဏ်ရည် ဉာဏ်သွေးထက်မြက်သော ကျောင်းသားအများစုသည် ထိုကဲ့သို့ စွမ်းရည်တူကလေးချင်း စုဖွဲ့ထားသောအခါတွင် ထိုအစုအဖွဲ့နှင့် သဘောခြင်းတိုက်ဆို င်မှု နှင့် အချင်းချင်း နားလည်မှုများရှိလာသည် ဟု ခံစားရကြောင်း တင်ပြကြသည်။

### မိမိကလေး ထူးချွန်ပြီး ဥက္ကဋ္ဌဥက္ကဋ္ဌ သွေး ထက်မြက်ကြောင်း မည်သို့သိနိုင်သနည်း။

ထူးချွန်ပြီး ဥက္ကဋ္ဌဥက္ကဋ္ဌ သွေး ထက်မြက်သော ကလေးများသည် --

- သိလိုစိတ်၊ တတ်လိုစိတ်၊ ပြင်းပြသည်
- အတွေးအခေါ် အတတ် ပညာ အသစ်များကို လွယ်လွယ်နှင့် မြန်မြန် သင်ယူတတ်မြောက်တတ်ကြသည်။
- မှတ်သားဉာဏ် ကောင်းကြသည်။
- ခက်ခဲနက်နဲသောမေးခွန်းများ မေးတတ်ကြသည်။
- တီထွင်ကြံဆမှု ရှိကြသည်။
- နက်နက်နဲနဲ တွေးတောခြင်းကို နှစ်သက်ကြသည်။
- အကြောင်း အရာ အသစ် များ ကို ထပ်တလဲလဲ သင်ယူ ရန် မလိုအပ် ခြင်း။
- မိမိ စိတ်ဝင်စားသော အကြောင်းအရာ၊ နယ်ပယ်များအပေါ်တွင် အာရုံစိုက်မှု မြင့်မားကြသည်။

သင့်ကလေးသည် အထက်ပါ သွင်ပြင်လက္ခဏာများစွာကို ပြသသည်ကို သင်သတိပြုမိပါက ဤကျောင်း မျိုး လျှောက်ထားရန် အကြံပြုသည်။



## ကျောင်းသားများသည် ကျောင်းဝင်ခွင့် ရ ရှိရန် အတွက် မည်သို့ အရည်အချင်း ပြည့်မှီရမလဲ။

ကျောင်းသားများသည် အခမဲ့ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည်။

အခွင့်အလမ်းပေး သင်တန်းကျောင်း၏ အရည်အချင်းစစ် စာမေးပွဲတွင် အောက်ပါ ဆက်စပ် လျက်ရှိ သည့် အပိုင်း (၃) ပိုင်း ပါဝင်သည်။

- စာဖတ်ကျွမ်းကျင်မှု။
- ဂဏန်းသင်္ချာဆိုင်ရာ ကျွမ်းကျင်မှု။
- အတွေးအခေါ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု။

အထူးသီးသန့် အထက်တန်းကျောင်း၏ အရည်အချင်းစစ် စာမေးပွဲတွင် အဆက်အစပ် ရှိသည့် အပိုင်း ၄ ပိုင်း ပါဝင်သည်။

- စာဖတ်ကျွမ်းကျင်မှု။
- ဂဏန်းသင်္ချာဆိုင်ရာ ကျွမ်းကျင်မှု။
- အတွေးအခေါ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု။
- စာအရေးအသား ကျွမ်းကျင်မှု။

### တန်းတူညီမျှစွာ အရည်အချင်းစစ်ခြင်း။

ပညာရေးဌာနအနေဖြင့်၊ အခွင့် အရေး မကောင်းသည့် ကျောင်းသားများအုပ်စု မှ ထူးချွန်ကျောင်းသားများ အခွင့် အရေး ပိုမို ရရှိ ရန်၊ တန်းတူညီမျှစွာ အရည်အချင်းစစ်ခြင်း ပုံစံကို အကောင်အထည်ဖော်ခဲ့သည်။ ထို ပုံစံအောက်တွင် နေရာများ ကို ရာနှုန်း သတ်မှတ် ထားသည်။

- ပညာရေး အခွင့်အလမ်းနည်းပါးသော လူ့အသိုက်အဝန်းများမှ ကျောင်းသားများ။
- အဘောရဂျီနယ် ဌာနလူမျိုး ကျောင်းသားများ။
- နယ်စပ်ကျေးလက်ဒေသနှင့် ဝေးလံခေါင်သီသော ဒေသများမှ ကျောင်းသားများ။
- မသန်စွမ်း ကျောင်းသားများ။

တန်းတူညီမျှ အရည်အချင်း စစ်ခြင်း အတွက် သီးသန့်လျှောက်လွှာတင်ခြင်း လုပ်ဆောင်ရန် မလိုပါ။ အဆိုပါ တန်းတူ ညီမျှစွာ အရည်အချင်း စစ်ထားသော အုပ်စု တခု ချင်းစီမှ ကျောင်းသားများကို လျှောက်လွှာပုံစံ နှင့် ပညာရေးဌာနရှိ အခြားသော အချက်အလက်များတို့ကို အသုံးပြုပြီး ရွေးချယ်သွားမည် ဖြစ်သည်။ ပိုမို သိရှိလိုပါက <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/fair-access> တွင် ဝင်ရောက် စုံစမ်းနိုင်သည်။

### ကျောင်းသားများ စာမေးပွဲ ဖြေဆို ဖို့ အတွက် လေ့ကျင့်ရန် လိုအပ် သလား။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲ သည် အလွတ်ကျက်မှတ် လေ့လာ သင်ယူနိုင်စွမ်း ရှိသော ကျောင်းသား များထက်၊ ဝေဖန်ပိုင်းခြား တွေးခေါ် နိုင်စွမ်း ရှိသော ကျောင်းသားများ ကိုသာ ရွေးချယ်သွား မည်ဖြစ်သည်။ ကျောင်းသားများအနေဖြင့် စာမေးပွဲ ပုံစံများနှင့် အကျွမ်းတဝင်ရှိစေရန် ပညာရေးဌာန ဝက်ဘ်ဆိုက်တွင် အရည်အချင်းစစ် စာမေးပွဲများကို ဝင်ရောက်ကြည့်ရှုသင့်သည်။ မိဘများအနေနဲ့လည်း အကျယ်တဝင့် အလွတ်ကျက်မှတ် လေ့ကျင့်သင်ကြားပေးခြင်းသည် စာမေးပွဲပေါ်တွင် သက်ရောက်မှုမရှိကြောင်း သတိပြုသင့်သည်။

ယခင် ကျင်းပပြီးခဲ့သည့် အခွင့်အလမ်းပေး သင်တန်းကျောင်း အရည်အချင်းစစ် စာမေးပွဲများကို ဤ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/placement-test/opportunity-class-practice-tests> လင့်ခ် တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

ယခင် ကျင်းပပြီးခဲ့သည့် အထူးသီးသန့် အထက်တန်းကျောင်း အရည်အချင်းစစ် စာမေးပွဲများကို ဤ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/placement-test/selective-high-school-practice-tests> လင့်ခ် တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

## ဘယ်သူတွေ လျှောက်ထားနိုင်သလဲ။

- NSW ပြည်နယ်ရှိ အစိုးရ မူလ တန်းကျောင်း များ နှင့် ပုဂ္ဂလိက မူလတန်း ကျောင်းများ မှ ကျောင်းသားများ သည် ဝင်ခွင့် လျှောက်ထားနိုင်သည်။
- ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား များသည် သြစတြေးလျ နိုင်ငံသား (သို့မဟုတ်) နယူးဇီလန်နိုင်ငံသား (သို့မဟုတ်) သြစတြေးလျနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရထားသူများ ဖြစ်ရမည်။
- ကျောင်းဝင်ခွင့်အတွက် စာရင်းသွင်းချိန်တွင် ၎င်းတို့၏မိသားစုသည် NSW ပြည်နယ်တွင်နေထိုင်နေပြီး၊ NSW ပြည်နယ်တွင် ဆက်လက်နေထိုင်ရန် အစီအစဉ်ရှိသည့် နိုင်ငံတွင်းနှင့် ပြည်ပ ကျောင်းသားများသည်လည်း လျှောက်ထားနိုင်သည်။
- အရည်အချင်းစစ် စာမေးပွဲ ရလဒ်များ ကို အကြောင်း ကြားခြင်း မပြုမီတွင် အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ပြည်ထဲရေး ဝန်ကြီး ဌာန မှ ပေးထားသော အမြဲတမ်း နေထိုင်ခွင့်ဆို ဝင်ရာ စာရွက်စာ တမ်းများ ရှိသော မိသားစုများ နှင့် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားပြီး သူများလည်း ကျောင်းဝင်ခွင့်ကို လျှောက်ထားနိုင်သည်။

## ဝင်ခွင့် အတွက် လျှောက်လွှာ ဘယ်တော့ ဖွင့်မလဲ။

ကျောင်းသားများ ၄ တန်း ရောက်ချိန် တွင် အခွင့် အလမ်း လျှောက်လွှာ များ ဖွင့် ပေးပြီး၊ လက်ရွေးစင်အ ထက်တန်း ကျောင်း အတွက် ရွတ်တန်း တွင် ဖွင့်ပေးထားသည်။ အဓိကလျှောက်လွှာရက်စွဲများနှင့် အခြားအချက်အလက်များကို ပညာဌာန၏ <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/application-process> ဝဘ်ဆိုဒ်တွင် ရနိုင်ပါသည်။

## မိမိ ကလေး အတွက် ဝင်ခွင့်ကို ဘယ်လို လျှောက်ထား ရ မလဲ။

- ဝင်ခွင့်လျှောက်လွှာအားလုံးကို: <https://shsoc.education.nsw.gov.au/> ဝဘ်ဆိုဒ်တွင် အွန်လိုင်းဖြင့် ဖြည့်သွင်းရမည်ဖြစ်သည်။
- ဝင်ခွင့် လျှောက်လွှာ အားလုံး ကို အင်္ဂလိပ် ဘာသာစကား ဖြင့်သာ ဖြည့် စွက်ရမည်။
- မိဘများသည် အခွင့်အလမ်းပေး ကျောင်း နှစ်ကျောင်းနှင့် အထူးသီးသန့်ကျောင်းများကို သုံးကျောင်းအထိ လျှောက်ထားနိုင်သည်။ လျှောက်လွှာတွင် မိမိနှစ်သက်ရာ အစဉ်လိုက်အတိုင်း လျှောက်ထားသင့်သည်။ ကျောင်းသားများသည် ကျောင်းကို တစ်ခုထက်ပို၍ အရည်အချင်းပြည့် ပါက မိမိ ပထမဆုံး ရွေးချယ်ထားသော ကျောင်းကိုသာ တက်ခွင့် ရမည် ဖြစ်သည်။
- အွန်လိုင်း လျှောက်လွှာကို ပြီးမြောက်အောင် ဖြည့်စွက်ရာတွင် အခက်အခဲရှိသော မသန်စွမ်းမိဘများသည် စွမ်းရည်မြင့်ကျောင်းသားများ အသင်း၏ အကူအညီကို ရယူရန် ၁၃၀၀ ၈၈၀ ၃၆၇ သို့ ဆက်သွယ်နိုင်သည်။
- လျှောက်လွှာတင်ရန် (သို့မဟုတ်) အရည်အချင်းစစ် စာမေးပွဲဖြေဆိုခြင်းအတွက် အခကြေးငွေ ပေးစရာ မလိုပါ။

## အခွင့် အလမ်း ပေး သင်တန်း ကျောင်း များ နှင့် အထူး သီးသန့် ကျောင်းများ သည် မည်သည့် နေရာ တွင် ရှိ သနည်း။

အခွင့်အလမ်းပေး သင်တန်းကျောင်းများသည် NSW ပြည်နယ် တစ်ဝှမ်းရှိ အစိုးရကျောင်းများတွင် တည်ရှိပြီး <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/choosing-a-school/opportunity-classes#findoc> ဝဘ်ဆိုက် တွင် စာရင်းကို တွေ့ ရှိ နိုင်သည်။

အထူးသီးသန့်ကျောင်းများသည် NSW ပြည်နယ်၏ အစိုးရကျောင်းများဖြစ်ပြီး <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools/choosing-a-school/selective-high-schools#findshs> ဝဘ်ဆိုက် တွင် စာရင်းကို တွေ့ ရှိ နိုင်သည်။

## အွန်လိုင်း အခွင့်အလမ်းပေး သင်တန်းကျောင်းများ နှင့် အွန်လိုင်း အထူးသီးသန့်ကျောင်းများ။

အကယ်၍ သင်သည် နယ်စပ်ကျေးလက်ဒေသ (သို့မဟုတ်) ဝေးလံခေါင်သီသော နေရာများတွင် နေထိုင်ပါက၊ Aurora College တွင် ဝင်ခွင့် လျှောက်ထားနိုင်သည်။ အဆိုပါ အစိုးရကျောင်းတွင် အွန်လိုင်း အခွင့်အလမ်းပေး သင်တန်းကျောင်းများ နှင့် အွန်လိုင်း အထူးသီးသန့်ကျောင်းများ ရှိသည်။

ကျောင်းသား များသည် ၎င်းတို့ ၏ ဒေသ တွင်း အစိုးရ ကျောင်းများ၊ အခွင့် အလမ်းပေး သင်တန်း ကျောင်းများ နှင့် အထူး သီးသန့် အထက် တန်း ကျောင်းများကို အွန်လိုင်းမှ သင်ယူခြင်း စနစ် ဖြင့် တက်ရောက်နိုင်သည်။

အခွင့် အလမ်းပေး သင်တန်း ကျောင်းများ ရှိသော ကျောင်းများ (သို့မဟုတ်) အခွင့်အလမ်းပေး သင်တန်းကျောင်း များနှင့် အထူးသီးသန့် အထက်တန်း ကျောင်းများ တည်ရှိပြီးသား စီမံ ဧရိယာ အတွင်း တွင်ရှိသော ကျောင်းသားများသည် Aurora College ဝင်ခွင့်ကို လျှောက်ခွင့်မရှိပါ။

## နောက်ထပ် အချက်အ လက်တွေ ဘယ်မှာ ရရှိနိုင်သလဲ။

- ဝင်ခွင့် ဆိုင်ရာ အချက်အ လက်များကို <https://education.nsw.gov.au/schooling/parents-and-carers/choosing-a-school-setting/selective-high-schools> တွင် ဝင်ရောက် ဖတ်ရှုနိုင်သည်။
- စွမ်းရည်မြင့် ကျောင်းသားများ အသင်း အား ဆက်သွယ်ရန်။  
အသင်း အီးမေးလ်: [ssu@det.nsw.edu.au](mailto:ssu@det.nsw.edu.au)  
တယ်လီဖုန်းနံပါတ်: 1300 880 367
- SHS Facebook: <https://www.facebook.com/groups/772251106301086/>
- OC Facebook: <https://www.facebook.com/groups/159342048077050/>

## တယ်လီဖုန်း ဘာသာပြန် ဝန်ဆောင်မှု။

ဘာသာပြန်လိုအပ်ခဲ့လျှင် တယ်လီဖုန်း ဘာသာပြန် ဝန်ဆောင်မှုအတွက် 131 450 ကိုခေါ်ဆိုပါ။ အော်ပရေတာကို သင်သည် မြန်မာဘာသာ စကားပြန်လိုအပ်ကြောင်း နှင့် ခေါ်ဆိုလိုသော ဖုန်းနံပါတ်ကို ပြောပါ။ အော်ပရေတာမှ သင့်အား ကူညီ စကားပြောပေးရန် မြန်မာ ဘာသာ စကားပြန်တစ်ဦးကို ခေါ်၍ ဆက်သွယ်ပေးမည်။ စကားပြန်ဝန်ဆောင်မှုအတွက် အခကြေးငွေပေးဆောင်ရန် မလိုပါ။